

# ဖိတ်ကြားလွှာ

မိတ်ဆွေများသို့

စင်္ကာပူနိုင်ငံ Suntac တွင် ၂၀၁၇ခုနှစ် ဩဂုတ်လ ၁၉-၂၀ရက်များအတွင်း ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ် နိုင်ငံတကာ သွားဘက်ဆိုင်ရာဆရာဝန်များညီလာခံနှင့် ခေတ်မီသွားသိပ္ပံပညာရပ်ဆိုင်ရာပြပွဲ (4th AP CAD/CAM & Digital Dentistry International Conference & Exhibition #CADCAMSingapore) အား အတူတကွ ပါဝင်တက်ရောက်လေ့လာနိုင်ပါရန် CAPP ASIA ညီလာခံနှင့်ပြပွဲဖြစ်မြောက်ရေးကော်မတီကိုယ်စား ခင်မင်ရင်းနှီးလှစွာ ဖိတ်မန္တကပြုအပ်ပါသည်။

ယခုနှစ်၏ စင်္ကာပူသွားဘက်ဆိုင်ရာဆရာဝန်များညီလာခံနှင့်ပြပွဲရက်များအတွင်း အခြားသော သွားဘက်ဆိုင်ရာ အထောက်အကူ ပညာရှင်များအတွက် အထူးအရေးပါသည့် ပညာရပ်ဆိုင်ရာတွေ့ဆုံနီးနှောဖလှယ်ပွဲ (Dental Technician Parallel Session #DTPS) ကို ၂၀၁၇ခုနှစ် ဩဂုတ်လ ၂၀ရက်၌ ထည့်သွင်းကျင်းပသွားရန် စီစဉ်ထားပါသည်။

စင်္ကာပူ သွားဘက်ဆိုင်ရာ ရက်သတ္တပတ်အဖြစ် CAPP ASIA အနေနှင့် CME အမှတ်ပေးရလဒ်အဆင့်ဆင့်ကို ၂၀၁၇ခုနှစ် ဩဂုတ်လ ၁၈ရက်မှ ၂၁ရက်အထိ စုစည်းထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၁၉-၂၀ ရက်များအတွင်း ကျင်းပမည့် ခေတ်မီသွားသိပ္ပံပညာရပ်နီးနှောဖလှယ်ပွဲများ #Singapore Digital Dentistry Conference (Dental Scientific Meeting) နှင့် ဆက်စပ်လျက် စင်္ကာပူနိုင်ငံ၏ စဉ်ဆက်မပြတ် သွားဘက်ပညာရပ် လေ့လာသင်ယူခြင်းဆိုင်ရာညီလာခံ (Singapore Continuing Dental Education Conference) ကို လက်တွေ့လေ့လာသင်ကြားမှု #HandsOnCourses များဖြင့် ၂၀၁၇ခုနှစ် ဩဂုတ်လ ၁၈ရက်မှ ၂၁ရက် တိုင်အောင် အစီအစဉ်တကျ ထည့်သွင်းထားပါသည်။

အဆိုပါနေ့ရက်များအတွင်းမှာပင် CAD/CAM & Digital Dentistry နောက်ဆုံးပေါ် သွားဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းအသုံးအဆောင်နှင့် လက်ရာမြောက် သွားတုတပ်ဆင်မှုဆိုင်ရာ ထုတ်ကုန်များအား ကမ္ဘာကျော်ထိပ်တန်း ကုမ္ပဏီကြီးများက ခင်းကျင်းပြသရောင်းချပေးမည့် (Singapore Dental Expo) ပြပွဲကို တနေရာတည်း စုံလင်စွာ ကြည့်ရှု လေ့လာဝယ်ယူနိုင်ပါသည်။

ပါဝင်မည့် အစီအစဉ်များ။ ။

- Accredited Scientific dental education sessions
- Accredited Scientific dental technical education sessions
- Multidisciplinary Hands on courses
- Poster presentations
- Extensive exhibition hall, focused on the latest digital and aesthetic dentistry technologies.

နိုင်ငံတကာမှ စိတ်ပါဝင်စားသူ ၇၀၀ကျော်တို့ကလည်း ၎င်းတို့၏ ခေတ်မီသွားဆေးသိပ္ပံပညာရပ်ဆိုင်ရာ #digital dentistry ,mal invasive treatments, digital #aesthetic approaches, #DSD(digital smile design) အတွေ့အကြုံမျိုးစုံကို တက်ရောက်မျှဝေရန် အဆင်သင့်ရှိနေပါသည်။ ထို့အပြင် အကြီးမားဆုံး အခွင့်အရေးအနေဖြင့် ကမ္ဘာတလွှားရှိ သွားဘက်ဆိုင်ရာ နယ်ပယ်အသီးသီးက ပညာရှင်လုပ်ငန်းရှင်များအချင်းချင်း တိုက်ရိုက်ထိတွေ့ ဆွေးနွေးဖလှယ်နိုင်မည် ဖြစ်ပါသည်။

သွားနှင့်ပတ်သက်သည့်လုပ်ငန်းပညာရပ်နယ်ပယ်အသီးသီးမှ သွားဘက်ဆိုင်ရာဆရာဝန်များ၊ သွားဘက်ဆိုင်ရာ ပညာရှင်များ၊ သွားဘက်ဆိုင်ရာလုပ်ငန်းရှင်များ၊ သွားဘက်ဆိုင်ရာလုပ်ငန်းနှင့် ဆက်စပ်သူများ အားလုံးတက်ရောက်သင့်ပါသည်။

စောစီးစွာဝင်ခွင့်လျှောက်ထားခြင်းဖြင့် ပါဝင်တက်ရောက်နိုင်မည့်အခွင့်အရေးကို အရယူလိုက်ဖို့ ဖိတ်ကြားအပ်ပါသည်။ #EarlyBird #SG

လေးစားစွာဖြင့်

CAPP ASIA